



ကချင်ပြည်နယ်

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်

ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်



မာတိကာ

ဥယျာဇဉ်.....	၂
ဝေါဟာရ ရှင်းလင်းချက်များ	၃
နိုင်ငံတော်၏ ဘဏ္ဍာရေး မူဝါဒ	၅

အခန်း- ၁

ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်	၆
၁.၁။ ဘတ်ဂျက် လုပ်ငန်းစဉ်နှင့် ပွင့်လင်း မြင်သာမှု စာစောင်များ	၆
၁.၂။ စီမံကိန်း လုပ်ငန်းစဉ် ပြက္ခဒိန်နှင့် ဘတ်ဂျက် လုပ်ငန်းစဉ် ပြက္ခဒိန်	၇
၁.၃။ ယခုထုတ်ဝေသော ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင်သည် အစိုးရနှင့်ပြည်သူအတွက် မည်သို့အကျိုးရှိပါသလဲ	၉

အခန်း-၂

ကချင်ပြည်နယ်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များ	၁၀
၂.၁။ ကချင်ပြည်နယ် အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များ	၁၀
၂.၂။ ကချင်ပြည်နယ်၏ ဘတ်ဂျက်တွင် ပါဝင်သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ	၁၁

အခန်း-၃

ကချင်ပြည်နယ်၏ ဘဏ္ဍာရငွေ၊ သုံးငွေများ	၁၂
၃.၁။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ မေခရိုစီးပွားရေးဆိုင်ရာ အချက်အလက်များ	၁၂
၃.၂။ ကချင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ	၁၃
၃.၃။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာသုံးငွေများ	၁၄
၃.၄။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာရငွေများ	၂၁

အစိုးရဘတ်ဂျက်နှင့် ဖွံ့ဖြိုးရေးရလဒ်များ	၂၅
နိဂုံးချုပ် အမှာစကား	၂၆
ကျမ်းကိုး စာရင်း	၂၇
နောက်ဆက်တွဲ ဇယားများ	၂၈
ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင်အား လေ့လာဆန်းစစ်ချက် မေးခွန်းလွှာ	၃၁

ဥပယျာဇဉ်

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကချင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်တွင် ကချင်ပြည်နယ် လွှတ်တော်မှ ဥပဒေအမှတ် (၄) ဖြင့် အတည်ပြု၍ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအဖြစ် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာ အားလုံးတို့ သည် ပြည်သူ့ဘဏ္ဍာကို သုံးစွဲရာတွင် လည်းကောင်း၊ ဘဏ္ဍာဝင်ငွေ အရင်းအမြစ်များကို ရှာဖွေရာ တွင်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေအတိုင်းသာ ဆောင်ရွက်ကြ ရပေမည်။

ကချင်ပြည်နယ် အစိုးရသည် ပြည်သူအတွက် ထိရောက်စွာ အကျိုးပြုသော လုပ်ငန်းများ ဖြစ်သည့် ပြည်နယ်အတွင်း လမ်းတံတား ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစသော လုပ်ငန်းများတွင် ငွေလုံးငွေရင်း အသုံးစရိတ်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်သုံးစွဲခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ တိုးတက်ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ပြည်နယ်တွင်း ဘဏ္ဍာငွေအရင်းအမြစ်များကို တိုးတက်ရှာဖွေနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်၏ စီးပွားရေး မူဝါဒထဲတွင် ပွင့်လင်းမြင်သာသော ဘဏ္ဍာရေးစနစ်သည်လည်း အပါအဝင်ဖြစ်ရာ ပြည်သူတို့၏ ဘဏ္ဍာကို စီမံခန့်ခွဲနေသော အစိုးရတစ်ရပ်အနေဖြင့် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် သုံးစွဲနေသော ဘတ်ဂျက်အသုံးစရိတ်များ၊ ပြည်သူတို့မှ ပေးဆောင်သော အခွန်များကို ပြည်သူများသိရှိစေရန် တင်ပြရပေမည်။ ဒုတိယအကြိမ်မြောက် ထုတ်ဝေသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ရသုံးခန့်မှန်းခြေ ငွေစာရင်းစာစောင်တွင် ပြည်သူ တို့အား ကချင်ပြည်နယ်အစိုးရ၏ ရငွေများ၊ သုံးငွေများကို ပွင့်လင်းမြင်သာစွာ အစီရင်ခံထား ပါသည်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း စာစောင်သည် ပြည်သူလူထုအား တင်ပြသည့် ဘဏ္ဍာရေးဆိုင်ရာ အစီအရင်ခံစာတစ်စောင် ဖြစ်သည်သာမက၊ ကချင်ပြည်သူ လူထု၏ ဘတ်ဂျက်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုတိုးတက်လာစေရန် သတင်းပေးမှု တစ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်အစိုးရနှင့်အတူ ကချင်ပြည်သူ လူထုသည်လည်း ပွင့်လင်းမြင်သာသော ဘဏ္ဍာရေးလုပ်ငန်းစဉ်ကြီး ဖြစ်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရပါသည်။

ဒေါက်တာခက်အောင်
ဝန်ကြီးချုပ်
ကချင်ပြည်နယ်

ဝေါဟာရ ရှင်းလင်းချက်များ

• စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ဂျီဒီပီ (GDP)

နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း နောက်ဆုံး ထုတ်လုပ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စုစုပေါင်း တန်ဖိုးကို ခေါ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှစ်အလိုက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ဂျီဒီပီ (GDP)အပြောင်းအလဲပေါ် မူတည်၍ တိုင်းတာသည်။

• ရသုံးခန့်မှန်းခြေငွေစာရင်း (ဘတ်ဂျက်)

တမျိုးသားလုံး စီမံကိန်းအရ လာမည့် ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေစုစုပေါင်း မည်မျှရှိ၍၊ ယင်းငွေများကို မည်သည့်ကဏ္ဍ တွင် မည်သို့မည်ပုံ သုံးစွဲမည်၊ ရင်းနှီးမြှုပ်နှံမည် စသဖြင့် နိုင်ငံတော် အဖွဲ့အစည်းများ၏ ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်ကို ငွေကြေးဖြင့် ပြုစုဖော်ပြသည့်စာရင်းဖြစ်သည်။

• ဘဏ္ဍာရေးနှစ်

နှစ်စဉ် အောက်တိုဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ဖြစ်သည်။

• ရငွေ

အစိုးရ၏ ရငွေများဖြစ်ပြီး၊ မူဝါဒအပြောင်းအလဲနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် မူဝါဒ နည်းလမ်း တစ်ရပ် ဖြစ်ပါသည်။ ရငွေများကို အဓိကအားဖြင့် (က) သာမန် ရငွေ၊ (ခ) ငွေလုံးငွေရင်း ရငွေနှင့် (ဂ) ကြွေးမြီရငွေဟူ၍ ခွဲခြား နိုင်ပါသည်။

• သုံးငွေ

အစိုးရအုပ်ချုပ်မှုယန္တရားလည်ပတ်ရေး၊ ပြည်သူ့ဝန်ဆောင်မှု များပေးရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုန်ကျစရိတ်များအတွက် အစိုးရ၏ ဘဏ္ဍာရင်းမြစ်များကို ခွဲဝေသုံးစွဲခြင်း ဖြစ်ပါသည်။ အသုံးစရိတ်များတွင် (က) သာမန်အသုံးစရိတ်၊ (ခ) ငွေလုံးငွေ ရင်းအသုံးစရိတ်နှင့် (ဂ) ကြွေးမြီအသုံးစရိတ်တို့ ပါဝင်ပါသည်။

• သာမန်ရငွေ

သာမန်ရငွေတွင် အောက်ပါရငွေများ ပါဝင်ပါသည်။

၁။ ပစ္စည်းများ ရောင်းချခြင်းနှင့် ဆောင်ရွက်ပေးမှုအတွက် ရငွေ များ၊ ဒဏ်ငွေများနှင့် အခြားရငွေများဖြစ်သည့် သာမန်ရငွေ များ၊

၂။ တည်ဆဲ ဥပဒေအရ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက စီမံ ကြီးကြပ်ကောက်ခံပေးရသည့် အခွန်အကောက်ငွေများ၊

၃။ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေရရှိသော အတိုးရငွေများ၊

၄။ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့စည်းများ၏ နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ပေးသွင်းရသည့် ထည့်ဝင်ငွေများ၊

၅။ သာမန်အသုံးစရိတ်အတွက်ရရှိသော ပြည်ပအကူအညီ ရငွေများ။

• သာမန်သုံးငွေ

သာမန်သုံးငွေတွင် အောက်ပါ အသုံးစရိတ်များ ပါဝင်သည်။

၁။ နှစ်စဉ် ကုန်ကျရသည့် လစာစရိတ် ချီးမြှင့်ငွေ၊ ခရီးသွား လာစရိတ်၊ ပစ္စည်းများလုပ်အားနှင့်ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ လွှဲပြောင်းသုံးစွဲ ငွေများ၊ ဧည့်ခံကျွေးမွေး စရိတ်၊ သီးသန့် အသုံးစရိတ်များ၊

၂။ ပင်စင်လစာငွေများ၊ ဆုငွေများနှင့် တလုံးတည်း ပင်စင် ငွေများ၊

၃။ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့စည်းများအတွက် ကုန်ကြမ်း ဝယ်ယူခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်၊ လုပ်ငန်းဆောင်ရွက်မှု စရိတ်၊ စီမံနှင့် သုတေသနစရိတ်၊ ရောင်းချ ဖြန့်ဖြူးမှုစရိတ်၊ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေများ၊

၄။ နိုင်ငံခြားအသင်းအဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ နှစ်စဉ်ကြေးပေးသွင်းခြင်းများနှင့် ပြည်တွင်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေများ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်များနှင့် စည်ပင်သာယာရေး အဖွဲ့များသို့ ထောက်ပံ့ငွေများ၊

၅။ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ အပေါ်တွင် ပေးချေရသော ပြည်တွင်း အတိုးပေးငွေများနှင့် ပြည်ပ ကြွေးမြီပေါ်တွင် ပေးချေရသော အတိုးငွေများ။

• ငွေလုံးငွေရင်းရငွေ

ငွေလုံးငွေရင်းရငွေတွင် မတည်ပစ္စည်းများကို ပြန်လည် ရောင်းချခြင်းမှ ရငွေများ၊ ဖျက်သိမ်းလိုက်သောဌာန၊ အဖွဲ့ အစည်းများ၏ သီးသန့် ရန်ပုံငွေများ၊ မတည်အသုံးစရိတ်မှပြန် လည်ရရှိငွေများနှင့် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ရရှိ သော ပြည်ပအကူအညီရငွေများ ပါဝင်ပါသည်။

• ငွေလုံးငွေရင်းသုံးငွေ

ငွေလုံးငွေရင်း သုံးငွေတွင် အောက်ပါ အသုံးစရိတ်များ ပါဝင် ပါသည်။

၁။ လုပ်ငန်းစီမံကိန်းများ ချမှတ်၍ ငွေပင်ငွေရင်း မြှုပ်နှံ လုပ်ကိုင် ရသည့် ကုန်ကျစရိတ်များ၊ (ဥပမာ- စက်ရုံ၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ လမ်းတံတားနှင့် ဆည်မြောင်းများ တည်ဆောက်ခြင်းစသည့် တည်ဆောက် ရေး လုပ်ငန်းများ)

၂။ လက်ရှိ ရှိပြီးမတည် ပစ္စည်း၊ လမ်း၊ အဆောက်အဦ၊ ဆည်မြောင်း စသည်တို့အား တိုးတက်ကောင်းမွန်လာစေရန် ထပ်လောင်း ဖြည့်စွက်သည့် ကုန်ကျစရိတ်များ၊

၃။ စက်ရုံအလုပ်ရုံများအတွက် စက်ပစ္စည်းများ ဝယ်ယူခြင်း၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယာဉ်နှင့် မီးရထား စက်ခေါင်းများ၊ လူစီးတွဲများ စသည်တို့ ဝယ်ယူခြင်း၊

၄။ ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ၊ ရုံးသုံး

ယာဉ်များနှင့် အခြားရုံးသုံးပစ္စည်းများ ဝယ်ယူခြင်းတို့ အတွက် ကုန်ကျစရိတ်များ၊

၅။ စက်တပ်ဆင် စရိတ်စကများ၊ မြေလျော်ကြေးများ စသော အခြား အသုံးစရိတ်များအတွက် ကုန်ကျစရိတ်များ၊

• ကြွေးမြီရငွေ

ကြွေးမြီရငွေတွင် ပြည်တွင်းမှချေးယူငွေနှင့် ပြည်ပမှချေးယူငွေမှ ရငွေများ၊ အဖွဲ့အစည်းများတွင် ရင်းနှီးငွေမှ ရငွေများ၊ စုဆောင်း ငွေများ ပါဝင်ပါသည်။

• ကြွေးမြီအသုံးစရိတ်

ကြွေးမြီအသုံးစရိတ်တွင် ပြည်တွင်းကြွေးမြီ ပြန်လည် ပေးဆပ်ခြင်းအတွက် အသုံးစရိတ်၊ ပြည်ပကြွေးမြီပြန်လည်ပေး ဆပ်ခြင်းအတွက် အသုံးစရိတ်များ၊ အဖွဲ့အစည်းများတွင် ရင်းနှီးငွေ (ငွေကြေးအဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံထား မည့်အသုံးစရိတ်)၊ စုဆောင်းငွေများ (ငွေစုလက်မှတ်များဖြင့် စုဆောင်းငွေအပေါ် ပြန်ထုတ်ငွေများ) ပါဝင်ပါသည်။

• ဘတ်ဂျက်ခန့်မှန်းခြေ

ဘဏ္ဍာရေးနှစ်မတိုင်မီ (၆) လခန့်မှတင်၍ ကြိုတင်ခန့်မှန်း ထားသော ရငွေ၊ သုံးငွေများ စာရင်းဖြစ်ပါသည်။ ပြည်ထောင်စု နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များ၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေများဖြင့် အတည်ပြု ပြဋ္ဌာန်းသည်။

• ပြုပြင်ပြီးခန့်မှန်းခြေ

လက်ရှိဘဏ္ဍာရေး နှစ်အတွင်း အသုံးစရိတ်ပိုင်းတွင် မူလ ခွင့်ပြုငွေအပြင် ဖြည့်စွက် ခွင့်ပြုငွေထပ်မံရရှိခြင်းကြောင့်လည်း ကောင်း၊ မူလခွင့်ပြုရန်ပုံငွေများကို အမှန်တကယ် သုံးစွဲရာ၌

မသုံးစွဲဖြစ်သည့်အတွက် လျော့နည်းသွားသော ရန်ပုံငွေများ ကြောင့်လည်းကောင်း၊ ရငွေပိုင်းတွင် မူလလျာထားငွေထက် ပိုမိုရရှိခြင်း၊ သို့မဟုတ်၊ လျော့နည်းရရှိခြင်းတို့ကြောင့်လည်း ကောင်း ပြုပြင်ပြောင်းလဲသွားသည့် ခန့်မှန်းခြေစာရင်း ဖြစ်ပါ သည်။

• ဖြည့်စွက်ခွင့်ပြုငွေ

အသုံးစရိတ်တစ်ခုအတွက် မူလခွဲဝေချထားငွေဖြင့် မလုံလောက်၍ ဖြစ်စေ၊ အခြားငွေစာရင်းခေါင်းစဉ် တစ်ခုခုမှ လွှဲပြောင်းသုံးစွဲရန် ပိုလျှံငွေ မရှိ၍ဖြစ်စေ သို့မဟုတ် အသုံး စရိတ် အသစ်တစ်ခုအတွက် မူလခွဲဝေ ချထားငွေ လုံးဝမရှိ၍ ဖြစ်စေ၊ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဖြင့် ထပ်မံ သတ်မှတ်ပေးသည့် ရန်ပုံငွေကို ခေါ်ပါ သည်။

• ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုသည်မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ပေးနိုင် ရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာရင်းမြစ်များကို စနစ်တကျ ထိန်းကျောင်းပေးသည့် စနစ်ဖြစ်ပြီး၊ ရငွေနှင့် သုံးငွေများ စီမံခန့်ခွဲမှု၊ ၎င်းနှင့် မူဝါဒများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု၊ အကောင်အထည်ဖော်မှု၊ အကောင်အထည် ဖော်ဆောင်ရွက် သည့်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်းနှင့်ကိုက်ညီမှုရှိသော ပြည်သူ့ဘဏ္ဍာရေး အခြေအနေတစ်ရပ်လုံးကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများ ချမှတ်ခြင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို မဟာဗျူဟာမြောက်ခွဲဝေလျာထား ခြင်းနှင့် အစီရင်ခံခြင်းတို့ ပါဝင်သည်။

ကချင်ပြည်နယ်အစိုးရက
ဘဏ္ဍာလုံ ၂၀၁၉-၂၀၂၀ ရသုံးခန့်မှန်းခြေ
ငွေစာရင်းစာစောင်ကိုထုတ်ဝေရတာလဲရှင့်။



နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒ

အခွန်မူဝါဒ

- (၁) ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် ရသင့် ရထိုက်သည့် အခွန်အကောက်များ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊
- (၂) ဈေးကွက်စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေမည့် နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီသည့် အခွန်စနစ် ဖြစ်ထွန်းပေါ်ပေါက်စေရန်၊
- (၃) အမျိုးသားအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်အကောက် စနစ်ဖြင့် ထိန်းညှိပေးရန်၊
- (၄) တစ်မျိုးသားလုံး၏ ကျန်းမာရေး၊ ကြံ့ခိုင်ရေးနှင့် အကျင့် စာရိတ္တမြှင့်တင်ရေးတို့အတွက် အခွန်အကောက်စနစ်ဖြင့် ထိန်းကျောင်းပေးရန်၊
- (၅) သဘာဝပတ်ဝန်းကျင်နှင့် တွင်းထွက်သယံဇာတများ ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အခွန်အကောက်စနစ်ဖြင့် ထိန်းကျောင်းပေးရန်၊

အသုံးစရိတ် မူဝါဒ

- (၁) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေး အသုံးစရိတ်များကို ဆက်လက်တိုးမြှင့်သုံးစွဲရန်၊

- (၂) ပြည်သူလူထုကို ချက်ချင်းလက်ငင်း အကျိုးပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲရန်၊
- (၃) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အသုံးစရိတ်များအား ခွဲဝေချထားရန်၊
- (၄) ဖွဲ့စည်းပုံနှင့်ဝန်ထမ်းခန့်အပ်မှုများကို စနစ်တကျ စိစစ်ခွင့်ပြုရန်၊
- (၅) စီမံကိန်းများအား ဦးစားပေးအဆင့် ခွဲခြားပြီး နိုင်ငံတော် ဘတ်ဂျက်၊ ဖွံ့ဖြိုးမှုအကူအညီ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံတို့ဖြင့် ခွဲခြားဆောင်ရွက်ရန်၊
- (၆) ပစ္စည်းဝယ်ယူမှုများကို စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပြည်တွင်းကျပ်ငွေဖြင့် ဝယ်ယူနိုင်သည့် ပစ္စည်းများကို ပြည်တွင်းကျပ်ငွေဖြင့်သာ ဝယ်ယူရန်နှင့် နိုင်ငံခြားငွေ သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချရန်၊
- (၇) ပြည်ပ အကူအညီရငွေနှင့် ပြည်ပချေးယူ ရငွေများကို ရယူရာတွင် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒနှင့် အညီ ရယူရန်
- (၈) ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေး လုံလောက်စွာ ရရှိရေးတို့အတွက် တိုးမြှင့်သုံးစွဲရန်၊



ကချင်ပြည်နယ်အစိုးရက အစိုးရမူဝါဒတွေ၊ ဘဏ္ဍာငွေရင်းမြစ်တွေ၊ အသုံးစရိတ်စီမံသုံးစွဲနေပုံတွေနဲ့ ဘတ်ဂျက်ရေးဆွဲတဲ့လုပ်ငန်းတွေကို ပြည်သူတွေကို တင်ပြချင်တဲ့အတွက် ဒီစာစောင်ကို ထုတ်ဝေခြင်း ဖြစ်ပါတယ်။



ဟုတ်တယ်ရှင်၊ ဒီလိုသတင်းအချက်အလက်တွေကို ပြည်သူတွေသိနေမှလည်း ပြည်သူတွေက အစိုးရမူဝါဒရေးဆွဲခြင်း၊ ချမှတ်ခြင်းလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်လာနိုင်မှာဖြစ်တယ်။ ဒါမှပဲ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအသုံးပြုမှုမှာ အစိုးရတစ်ဖန်မှန် ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတွေ တိုးတက်လာမှာရှင်။

ANCHAUNG KOKAUNG

ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်

၁.၁။ ဘတ်ဂျက်လုပ်ငန်းစဉ်နှင့် ပွင့်လင်းမြင်သာမှု စာစောင်များ

အစိုးရတစ်ရပ်သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်သူ့ဘဏ္ဍာများကို သုံးစွဲခြင်း ဖြစ်ရာ ဘတ်ဂျက်သုံးစွဲရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ တွင် အစိုးရတစ်ရပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှုသည် လွန်စွာအရေးကြီး ပါသည်။

နိုင်ငံတကာတွင် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု မြင့်မားသောနိုင်ငံများ၌ အစိုးရ၏ဘတ်ဂျက် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဖော်ပြသော ဘတ်ဂျက်ဆိုင်ရာ စာစောင် (၈) မျိုး ကို ထုတ်ပြန်လေ့ရှိသည်။

စာရင်းစစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း

ဘတ်ဂျက်သုံးစွဲမှုကို အစိုးရက အဆိုပြုထား သည့် အစီအစဉ်များ၊ ကတိကဝတ်များအပေါ် သာမက ထိရောက်ကောင်းမွန်သော အသုံး စရိတ်များ ဖြစ်စေရေးကိုလည်း၊ အကဲဖြတ်ရန် လိုအပ်သည့်အပြင် ထိုအဆင့်မှ ရရှိသည့် သင်ခန်းစာများသည် လာမည့် နှစ်များ အတွက် ဘတ်ဂျက် ရေးဆွဲပြင်ဆင်ရာတွင် ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

- စာရင်းစစ် အစီရင်ခံစာ (Audit report)

ဘတ်ဂျက်ကို အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ထိန်းကျောင်းခြင်း

ဘတ်ဂျက် ရေးဆွဲထားသည့်အတိုင်း ရငွေ ရှာဖွေခြင်းနှင့် အသုံးစရိတ်များ သုံးစွဲခြင်းတို့ဖြင့် ဘတ်ဂျက်ကို အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့် ကြပ်မတ်ခြင်းများကို ဆောင်ရွက်ပါသည်။

- နှစ်တွင်း အစီရင်ခံစာများ (In-year Reports)
- နှစ်လယ် အစီရင်ခံစာ (Mid-year Review)
- နှစ်ကုန် အစီရင်ခံစာ (Year-End Report)

ရသုံးခန့်မှန်းခြေငွေစာရင်း ပြင်ဆင်ရေးဆွဲခြင်း

အစိုးရ၏ မူဝါဒ ဦးစားပေးများကို ဖော်ထုတ်ပြီး စီမံကိန်းနှင့် ဘတ်ဂျက် မူကြမ်းတစ်ရပ်အဖြစ် ပြင်ဆင်ရေးဆွဲရပါသည်။

- ဘတ်ဂျက်အကြိုထုတ်ပြန်ချက် စာစောင် (Pre-budget Statement)
- ဘတ်ဂျက်အဆိုပြု တင်ပြချက် (Executive's Budget Proposal)

လွှတ်တော်အတွင်း ဆွေးနွေးခြင်းနှင့် ဘတ်ဂျက်ကို အတည်ပြုခြင်း

မူကြမ်းရေးဆွဲထားသည့် စီမံကိန်းများနှင့် ဘတ်ဂျက်ကို ဆွေးနွေးမှုများ၊ စိစစ်သုံးသပ်မှုများ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များက အတည်ပြု ပြဋ္ဌာန်းပါသည်။

- ဘတ်ဂျက် ဥပဒေ (Enacted Budget)
- ယခု ထုတ်ဝေသော ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် (Citizen's Budget)

၁.၂။ စီမံကိန်းလုပ်ငန်းစဉ် ပြက္ခဒိန်နှင့် ဘတ်ဂျက်လုပ်ငန်းစဉ် ပြက္ခဒိန်

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ဒေသန္တရစီမံကိန်း လုပ်ငန်းစဉ်ပြက္ခဒိန်

စဉ်	အကြောင်းအရာ	အချိန်ဇယား
၁	လာမည့်နှစ်တွင် ဆောင်ရွက်လိုသည့်ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများကို လျာထားအဆိုပြုပေးပို့နိုင်ရန်အတွက် ခရိုင်/မြို့နယ်အဖွဲ့အစည်း အသီးသီးသို့ အမှာစာပေးပို့ခြင်း	နိုဝင်ဘာလ ပထမပတ်
၂	လာမည့်နှစ်တွင် လျာထားအဆိုပြုလိုသည့် ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ဒေသလိုအပ်ချက်ဖော်ထုတ်ခြင်း၊ စုစည်းပြုစုခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်း၊ ဒေသခံများနှင့် တွေ့ဆုံခြင်း၊ ဦးစားပေးလုပ်ငန်းများ ရွေးချယ်ခြင်းနှင့် ဒေသခံများအား ချပြရှင်းလင်းဆွေးနွေးခြင်း	နိုဝင်ဘာလ ဒုတိယပတ်မှ ဒီဇင်ဘာလ ကုန်အထိ
၃	လျာထားအဆိုပြုလိုသည့် ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးတွင် ဦးစားပေးအစီအစဉ်အရ စိစစ်အတည်ပြုခြင်းနှင့် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီသို့ တင်ပြခြင်း	ဇန်နဝါရီလ
၄	တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနဆိုင်ရာများသို့ မဟာဗျူဟာ မြောက်လုပ်ငန်းစီမံကိန်းများအဆို ပြုချက်တောင်းခံခြင်းနှင့် ယင်းအဆို ပြုလုပ်ငန်းစီမံကိန်းများကို ခန့်မှန်းကုန်ကျစရိတ်နှင့်အတူ Project Bank သို့ ထည့်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း	ဇန်နဝါရီလ စတုတ္ထပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း
၅	လျာထားအဆိုပြုလိုသည့် ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးတွင် ဦးစားပေးအစီအစဉ်အရ စိစစ်အတည်ပြုခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ တစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းကော်မရှင်သို့ တင်ပြခြင်း	ဖေဖော်ဝါရီလ
၆	ဒေသန္တရစီမံကိန်းရည်မှန်းချက် ကဏ္ဍအလိုက် အဆိုပြုချက်များကို တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီများသို့ စာရင်းအချက်အလက်များ တောင်းခံခြင်း၊ စိစစ်ညှိနှိုင်းခြင်း	မတ်လ ဒုတိယပတ်မှ ဧပြီလဒုတိယ ပတ်အထိ
၇	ဘတ်ဂျက်ခွဲဝေလျာထားမှု ပမာဏအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်း စီမံကိန်းများ ရွေးချယ်၍ ဘတ်ဂျက် အဆိုပြုချက်နှင့်အတူ တင်ပြခြင်း	ဧပြီလ ဒုတိယပတ်
၈	တိုင်းဒေသကြီး/ပြည်နယ်ဒေသန္တရစီမံကိန်းရည်မှန်းချက် အဆိုပြုချက်ပါ ကဏ္ဍအလိုက် လျာထားချက်များနှင့် စပ်လျဉ်း၍ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန(ရုံးချုပ်)နှင့် မူဝါဒပိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာများ အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း	ဧပြီလမှမေလ ဒုတိယပတ်အထိ
၉	တိုင်းဒေသကြီး/ပြည်နယ် ဒေသန္တရစီမံကိန်းရည်မှန်းချက် အဆိုပြုချက် များနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် လျာထားချက်များကို တိုင်းဒေသကြီး/ ပြည်နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးသို့ တင်ပြခြင်း	မေလ စတုတ္ထပတ်
၁၀	တိုင်းဒေသကြီး/ပြည်နယ် ဒေသန္တရစီမံကိန်းရည်မှန်းချက် အဆိုပြုချက်များနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် လျာထားချက်များကို တိုင်းဒေသကြီး/ ပြည်နယ် စီမံကိန်းကော်မရှင်/အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြခြင်း	ဇွန်လ ပထမပတ်
၁၁	တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းကော်မရှင်/အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြုပြီး အမျိုးသားစီမံကိန်းကော်မရှင်သို့ ပေးပို့တင်ပြခြင်း	ဇွန်လ
၁၂	တိုင်းဒေသကြီး/ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းဥပဒေမူကြမ်းကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့နှင့် လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူနိုင်ရေးအတွက် ပြင်ဆင်ပြုစုခြင်း	ဇူလိုင်လ ဩဂုတ်လ

၁၃	တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းကော်မရှင်အစည်းအဝေးသို့ တင်ပြခြင်း	စက်တင်ဘာလ
၁၄	တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြခြင်း	စက်တင်ဘာလ
၁၅	တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက နှစ်စဉ်ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းကို တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း	စက်တင်ဘာလ
၁၆	ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် က အတည်ပြုခြင်း	စက်တင်ဘာလ
၁၇	တိုင်းဒေသကြီး/ပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အတည်ပြု လက်မှတ်ရေးထိုးခြင်း	စက်တင်ဘာလ မကုန်မီ

ဒေသန္တရစီမံကိန်းများရေးဆွဲရာတွင် ပြည်သူများသည် အစိုးရကို ပါဝင်အကြံပြုနိုင်သောအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများနေထိုင်ရာ ဒေသအသီးသီးသို့ လာရောက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ကြမည့်အချိန်တွင်ဖြစ်သည်။ ပြည်သူများကို ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းမေးမြန်းမှုများ၊ ရှင်းလင်းတင်ပြမှုများ ပြုလုပ်မည်ဖြစ်ရာ ပြည်သူများက ဒေသဖွံ့ဖြိုးမှုအတွက် လက်တွေ့လိုအပ်လျက်ရှိသော အခြေအနေများကို ရှင်းလင်းတင်ပြနိုင်ပါသည်။ သို့မှသာ ပြည်သူများ ပူးပေါင်းပါဝင်သော စီမံကိန်းလုပ်ငန်းစဉ် ဖြစ်ပေါ်လာပြီး၊ ထိရောက်အကျိုးရှိသော စီမံကိန်းများ ရေးဆွဲနိုင်မည် ဖြစ်သည်။

ဘတ်ဂျက်လုပ်ငန်းစဉ် ပြက္ခဒိန်

စက်တင်ဘာလ

ပြည်ထောင်စုမှ လွှဲပြောင်း
ထောက်ပံ့ငွေကို အတည်
ပြုခြင်း၊ အကြောင်းကြားခြင်း၊
ပြည်နယ် လွှတ်တော်သို့
ဥပဒေကြမ်း
တင်သွင်းခြင်းနှင့်
အတည်ပြုခြင်း၊ ပြည်နယ်
ဝန်ကြီးချုပ်က ဥပဒေအဖြစ်
လက်မှတ်ရေးထိုး ပြဋ္ဌာန်းခြင်း

ဇူလိုင်လနှင့် ဩဂုတ်လ

ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံး ဥပဒေကြမ်းကို
ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခြင်း၊
ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခြင်း

ဇန်နဝါရီလ

ဘတ်ဂျက်အမှာစာထုတ်ပြန်ခြင်း
ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ထောက်ပံ့ငွေ
အကြောင်းကြားခြင်း

ဖေဖော်ဝါရီလ

ပြည်နယ်ဘတ်ဂျက်ပါဌာန၊ အဖွဲ့အစည်းများက
ဘတ်ဂျက် အဆိုပြုချက်များတင်ပြခြင်းနှင့် ပြည်နယ်
ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနက စိစစ်ခြင်း

မတ်လ

ပြည်နယ်အစိုးရအဖွဲ့က စိစစ်၍ ပြည်နယ်
လွှတ်တော်သို့ ပေးပို့ခြင်း၊ လွှတ်တော်က
စိစစ်၍ ပြန်လည်ပေးပို့ခြင်း

ဧပြီလ


ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်) သို့
ပေးပို့တင်ပြခြင်း

မေလ

ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ
စိစစ်ခြင်းနှင့် ဒုတိယသမ္မတမှ စိစစ်ခြင်း

ဇွန်လ

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး




၁.၃။ ယခုထုတ်ဝေသော ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် သည် အစိုးရနှင့် ပြည်သူ့အတွက် မည်သို့အကျိုးရှိပါသလဲ။

ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်ဟူသည် အစိုးရများမှ ဘတ်ဂျက် ကိန်းဂဏန်း အချက်အလက်များနှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို ပြည်သူ့အများ နားလည်လွယ် အောင် ရိုးရှင်းစွာ ရေးသားထားသော စာစောင် ဖြစ်သည်။ ဤစာစောင် များ၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူ့အများစုက ဘတ်ဂျက် ကို သိရှိ နားလည်ရေး၊ ပြည်သူ့အများစုလက်ထဲသို့ ဤစာစောင် များ အရေအတွက်များများ ရောက်ရှိစေရန် ရည်ရွယ်သည်။ (Petrie and Shields, 2010)

ဖြစ်သည်။ ပြည်သူလူထုအတွက် သုံးစွဲရသော ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ခြင်းသည် အစိုးရနှင့် ပြည်သူ့အကြား ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ခြင်းလည်း ဖြစ်သည်။ အစိုးရနှင့် ပြည်သူတို့ အကြား ယုံကြည်မှုများ ပိုမိုခိုင်မာလာပါက စီမံကိန်းရေး ဆွဲရေးနှင့် ဘတ်ဂျက်လုပ်ငန်းစဉ်များတွင် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကို ရရှိသဖြင့် ဒေသလုံအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သော စီမံကိန်းများနှင့် ထိရောက်သော ဘတ်ဂျက်သုံးစွဲမှု များ ဖြစ်ပေါ်လာမည် ဖြစ်သည်။

ဤစာစောင်ပါ သတင်းအချက်အလက်များက ပြည်သူများ အနေဖြင့် အစိုးရ၏ ဘဏ္ဍာရေး လုပ်ငန်းစဉ်များကို ပိုမိုနားလည် စေခြင်း၊ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပိုမိုတိုးတက်လာ စေခြင်း၊ အစိုးရအနေဖြင့် ပိုမိုလက်တွေ့ကျသော ဘတ်ဂျက် မျှော်မှန်းချက်များကို သိရှိနိုင်ခြင်း၊ မူဝါဒဆိုင်ရာ ခက်ခဲသော ရွေးချယ်မှုများ ပြုလုပ်ရသောအခါ ပြည်သူများ၏ ထောက်ခံ ချက်များကို ရရှိခြင်း စသည်ဖြင့် အကျိုးရလဒ်များ ရရှိစေမည်



• **Budget is not Buffet.**

- **It's tax payers' money.**
- **Use effectively.**

ကချင်ပြည်နယ်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များ

၂.၁။ ကချင်ပြည်နယ်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒမျှော်မှန်းချက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပါသည်။ ငြိမ်းချမ်းရေးရရှိပြီး ဒေသအတွင်း တည်ငြိမ် အေးချမ်းမှုရရှိ၍ သဘာဝ သယံဇာတ အရင်းအမြစ်များကို ရေရှည် ထိန်းသိမ်းလျက် ဒေသအတွင်း မျှတမှန်ကန်စွာ ခွဲဝေအသုံးပြုနိုင်မည့် စီးပွားရေးမူဘောင်များ ချမှတ်ဆောင်ရွက်နိုင်ရန် မျှော်မှန်းပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်များ

- ၁။ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ရရှိပြီး တရားဥပဒေ စိုးမိုးသည့် ပြည်နယ်ဖြစ်ပေါ်လာစေရေးကို အထောက်အပံ့ ဖြစ်စေမည့် မူဝါဒများ ချမှတ်ကျင့်သုံးရန်။
- ၂။ ခရိုင်နှင့် မြို့နယ်များအကြား ဘက်ညီစွာဖွံ့ဖြိုး တိုးတက်စေမည့် စီးပွားရေးအခြေအနေကောင်းများ ရရှိရေး၊ အခြေခံဆောက်အုံကောင်းများ ရရှိရေး ဆောင်ရွက်ရန်။
- ၃။ စွမ်းရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကြောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်။
- ၄။ သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီထွေဖြစ်စေမည့် စနစ်ကျသော မြို့ပြစနစ် တည်ဆောက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုစောင့်ရှောက် ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်။
- ၅။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်အတွင်း၌ သာမက အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် လည်းကောင်း၊ နယ်နိမိတ်ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် လည်းကောင်း၊ ပြည်ထောင်စု၏ ချမှတ်ထားသော စည်းမျဉ်း၊ ဥပဒေ၊ မူဝါဒများနှင့်အညီ ဆက်စပ်ဆောင်ရွက်သွားရန်။

၆။ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် တိုင်းရင်းသားပြည်သူများအား ပြန်လည်ထူထောင်ရေးအတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်။

ကချင်ပြည်နယ် အစိုးရ၏ လုပ်ငန်း တာဝန်များ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပါ ဇယား-၁၊ ဇယား-၂ တို့သည် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ဥပဒေပြုရေး လုပ်ငန်းတာဝန်များကို ပိုင်းခြား ကန့်သတ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား-၂ က တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ တာဝန်ဝတ္တရားများကို ဖော်ပြထားပြီး တိုင်းဒေသကြီး၊ ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၅ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပါ ဇယား-၅ဖြင့် သတ်မှတ်ပြဌာန်းပါသည်။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား-၂ နှင့် ဇယား-၅ ပါ လုပ်ငန်းတာဝန်များအတွက် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာကိုလည်း ပေးအပ်ထားပြီး ထိုအချက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် မြင်တွေ့နိုင်ပါသည်။ (အသေးစိတ်အချက်အလက်များကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂)နှင့် ဇယား (၅)တို့တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

၂.၂။ ကချင်ပြည်နယ်၏ ဘတ်ဂျက်တွင် ပါဝင်သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ပြည်နယ်အဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ

၁။ ဗဟိုအဖွဲ့အစည်းများ	၃။ သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ)
၁။ ပြည်နယ်အစိုးရအဖွဲ့	
၂။ ပြည်နယ်လွှတ်တော်	(၅) လျှပ်စစ်နှင့်စွမ်းအင်
၃။ ပြည်နယ်တရားလွှတ်တော်	၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
၄။ ပြည်နယ်ဥပဒေချုပ်ရုံး	(၆) ပြည်နယ်ကုန်တင်ကုန်ချကော်မတီရုံး
၅။ ပြည်နယ်စာရင်းစစ်ချုပ်ရုံး	
	(၇) ကျန်းမာရေးနှင့်အားကစား
	၁။ အားကစားနှင့်ကာယပညာဦးစီးဌာန
၂။ ဝန်ကြီးဌာနများ	(၈) စီမံကိန်းနှင့်ဘဏ္ဍာရေး
(၁) ပြည်ထဲရေး	၁။ စီမံကိန်းရေးဆွဲရေးဦးစီးဌာန
၁။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန	၂။ ဗဟိုစာရင်းအင်းအဖွဲ့
၂။ မီးသတ်ဦးစီးဌာန	၃။ ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန
(၂) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	(၉) ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး
၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
(၃) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	(၁၀) ဆောက်လုပ်ရေး
၁။ စိုက်ပျိုးရေးဦးစီးဌာန	၁။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
၂။ ငါးလုပ်ငန်းဦးစီးဌာန	၂။ လမ်းဦးစီးဌာန
၃။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန	၃။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
၄။ သမဝါယမဦးစီးဌာန	
၅။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန	
(၄) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	၃။ စည်ပင်သာယာရေးအဖွဲ့
၁။ သစ်တောဦးစီးဌာန	စည်ပင်သာယာရေးအဖွဲ့များ
၂။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန	

ကချင်ပြည်နယ်၏ ဘဏ္ဍာရငွေ၊ သုံးငွေများ

၃.၁။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ မေခရိုစီးပွားရေးဆိုင်ရာ အချက်အလက်များ

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်၏ ဂျီဒီပီ (GDP) သည် ကျပ် သန်းပေါင်း ၁၈၄၇၁၄၄.၆၀၀ ဖြစ်ပြီး၊ နှစ်အလိုက် ဈေးနှုန်းများအရ ၈% တိုးတက်မည်ဟု မျှော်မှန်းထားသည်။ ပျမ်းမျှဝင်ငွေနှင့် လူနေမှုအဆင့်အတန်းကို ပြသည့် ပြည်နယ်အတွင်း တစ်ဦးကျ ဝင်ငွေသည် ကျပ် ၁.၁၃၃ သန်း ရှိမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဂျီဒီပီ (GDP) တွင် ကဏ္ဍအလိုက် ပါဝင်မှု

(ကျပ်သန်းပေါင်း)

 လယ်ယာ ကဏ္ဍကြီး	၅၆၅၇၇၂.၉	၃၀.၆ %
လယ်ယာ	၄၀၆၃၃၄	၂၂ %
သားငါး	၁၅၄၁၄၁	၈.၃%
သစ်တော	၅၂၉၇.၉	၀.၃%

 စက်မှု ကဏ္ဍကြီး	၅၆၅၈၃၇.၅	၃၀.၇%
သတ္တုနှင့်တွင်းထွက်ပစ္စည်း	၁၃၀၂၈၁.၉	၇.၁%
စက်မှုလက်မှု	၂၂၁၈၁၈.၂	၁၂%
လျှပ်စစ်ဓါတ်အား	၂၉၀၄၂.၁	၁.၆%
ဆောက်လုပ်မှု	၁၈၄၆၉၅.၃	၁၀%


 ဝန်ဆောင်မှု ကဏ္ဍကြီး	၇၁၅၅၃၄.၂	၃၈.၇%
ပို့ဆောင်ရေး	၁၃၀၂၄၇.၈	၇.၁%
ဆက်သွယ်ရေး	၄၉၈၀၈	၂.၇%
ငွေရေးကြေးရေး	၂၆၂၄.၈	၀.၁%
လူမှုရေးနှင့် စီမံခန့်ခွဲရေး	၅၉၀၂၉.၇	၃.၂%
ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု	၆၆၆၄၆.၆	၃.၆%
ကုန်သွယ်မှုကုန်ခံ	၄၀၇၁၇၇.၃	၂၂%

ရင်းမြစ် - ကချင်ပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန


၃.၂။ ကချင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ

၂၀၁၈-၂၀၁၉ ခု၊ နှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘတ်ဂျက်

(ကျပ်သန်းပေါင်း)




အစိုးရဘတ်ဂျက်နှင့် စီးပွားရေး




၃.၃။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာသုံးငွေ

ကချင်ပြည်နယ် အစိုးရသည် ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူရန်၊ ပြည်သူ့ရေးရာကဏ္ဍ ရင်းနှီးမြှုပ်နှံရန် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များ သုံးစွဲရသည်။ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အစိုးရသည် စုစုပေါင်းသုံးငွေ၏ ၈၄ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်းပေါင်း ၁၆၆၂၇၀.၄၈၄ ကို တည်ဆောက်ရေးလုပ်ငန်းများ၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် အခြား အသုံးစရိတ်များအတွက် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် သုံးစွဲသွားမည် ဖြစ်သည်။

၃.၃.၁။ ကချင်ပြည်နယ်၏ ဘတ်ဂျက် အသုံးစရိတ်များအပေါ် ရှင်းလင်းချက် (ကျပ်သန်းပေါင်း)



၃.၃.၂။ ကချင်ပြည်နယ်၏ ဘတ်ဂျက်တွင် ကဏ္ဍအလိုက် ပါဝင်မှု ရာခိုင်နှုန်း



၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အစိုးရဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ဆည်မြောင်းလုပ်ငန်းစသည် တို့တွင် အသုံးစရိတ်များ အဓိကထား သုံးစွဲသည်။

(ခ) ကချင်ပြည်နယ်ဘတ်ဂျက်မှ အမြင့်ဆုံး သုံးစွဲထားသော လုပ်ငန်း၊ စီမံကိန်းများ



၃.၃.၃။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်

(က) သာမန်အသုံးစရိတ်


ကချင်ပြည်နယ် အစိုးရ၏ သာမန်အသုံးစရိတ်တွင် ဝန်ထမ်းလစာနှင့် ပင်စင်၊ ကုန်စည်နှင့် ဝန်ဆောင်မှု စရိတ်၊ မဲဆန္ဒနယ်ဖွံ့ဖြိုးရေး ထောက်ပံ့ငွေနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သုံးစွဲသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေများ၊ စသည်တို့ ပါဝင်သည်။

စဉ်	အကြောင်းအရာ	(ကျပ်သန်းပေါင်း)
၁	လစာ၊ စရိတ်ချီးမြှင့်ငွေ စသည်များ	၁၅၈၇၀.၄၆၀
၂	ခရီးသွားလာစရိတ်	၇၆၁.၂၄၂
၃	ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်နှင့်လုပ်အားခ	၆၃၄၅.၉၂၂
၄	ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ	၁၄၆၂.၅၁၂
၅	ပြင်ဆင်ထိန်းသိမ်းစရိတ်	၂၉၁၁.၄၀၉
၆	ပညာရေးနှင့်လူမှုရေးအသုံးစရိတ်	၄၉၅.၀၈၅
၇	ဧည့်ခံကျွေးမွေးစရိတ်	၁၉၆.၉၄၂
၈	အစိုးရဝန်ထမ်းအကျိုးခံစားခွင့်(ပင်စင်)	၉၈.၈၀၆
၉	မဲဆန္ဒနယ် ဖွံ့ဖြိုးရေးထောက်ပံ့ငွေ	၁၈၀၀.၀၀၀
၁၀	ထောက်ပံ့ငွေအသုံးစရိတ် (အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖြစ်သည်။)	၂၀.၀၀၀
၁၁	အရေးပေါ်ရန်ပုံငွေ အသုံးစရိတ်	၁၀၀၀.၀၀၀
၁၂	စီမံသုတေသနနှင့် ရောင်းချဖြန့်ဖြူးစရိတ်	၁.၁၀၀
စုစုပေါင်း အသုံးစရိတ်		၃၀၉၅၃.၄၇၈

(ခ) ငွေလုံးငွေရင်း အသုံးစရိတ်


၁။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ငွေလုံးငွေရင်း အသုံးစရိတ် အမြင့်ဆုံး သုံးစွဲသော ဌာနများ

(ကျပ်သန်းပေါင်း)



၂။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘတ်ဂျက်ရှိ ဝန်ကြီးဌာနအလိုက် ငွေလုံးငွေရင်း အသုံးစရိတ်

(ကျပ်သန်းပေါင်း)



၃။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် လုပ်ငန်းအလိုက် ငွေလုံးငွေရင်း အသုံးစရိတ်

(ကျပ်သန်းပေါင်း)



၁၅၉၉၀၂.၃၉၀

ဆောက်လုပ်ရေး



၃၉၀၆.၀၂၀

စက်ပစ္စည်း



၂၄၆၂.၀၇၄


အခြား

စုစုပေါင်း အသုံးစရိတ် ၁၆၆၂၇၀.၄၈၄

၄။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ခရိုင်အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်စာရင်း

(ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတို့အတွက် သုံးစွဲထားသောစရိတ်ဖြစ်သည်။)

(ကျပ်သန်းပေါင်း)




စုစုပေါင်း အသုံးစရိတ်
၁၅၉၉၀၂.၃၉၀

၅။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မြို့နယ်အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်စာရင်း

(ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတို့အတွက် သုံးစွဲထားသော စရိတ်ဖြစ်သည်။)

(ကျပ်သန်းပေါင်း)



စုစုပေါင်း အသုံးစရိတ် ၁၅၉၉၀၂.၃၉၀

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ကချင်ပြည်နယ်အစိုးရရဲ့ အခွန်အကောက်ရငွေကျပ်သန်းပေါင်း ၂၅၄၁.၇၂၉၊ အခွန်မဟုတ်တဲ့ သာမန်ရငွေဟာ ကျပ်သန်းပေါင်း ၁၁၂၉၉.၃၂၆ ပဲရှိပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုက ပြည်နယ်အသုံးစရိတ်လိုအပ်ချက်အတွက် ကျပ်သန်းပေါင်း ၁၈၃၄၄၂.၉၀၇ ကို ယခုဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ထားတယ်။

ဒီနှစ်မှာ ကချင်ပြည်နယ်အစိုးရရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ ကျပ်သန်းပေါင်း ၁၉၇၂၂.၉၆၂ အထိ ရှိတယ်။ အဲ့ဒီအသုံးစရိတ်ထဲက ကချင်ပြည်နယ်အစိုးရဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တည်ဆောက်ရေးအသုံးစရိတ်ကို ကျပ်သန်းပေါင်း ၁၅၉၉၀၂.၃၉၀ အထိ သုံးစွဲထားပါတယ်။

ဒါဆိုရင် ငါတို့အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းအသုံးစရိတ်ကို စုစုပေါင်းအသုံးစရိတ်ရဲ့ ၈၁ရာခိုင်နှုန်း အထိ သုံးစွဲပေးထားတာပေါ့။





အခွန် ဘာကြောင့် ပေးဆောင်ရတာလဲ။

အစိုးရတစ်ရပ်သည် ပြည်သူ့ဘဝများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လမ်းတံတား၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊ ရေရရှိရေးစသော တည်ဆောက်ရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးရေး စသောလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်သူတို့ပေး ဆောင်သော အခွန်အကောက်များမှရရှိသော ဝင်ငွေအပေါ်တွင် မှီခိုရသည်။ ပြည်သူများက အခွန်ကို အချိန်နှင့် တပြေးညီ မှန်ကန်စွာ ပေးဆောင်ခြင်းက၊ နိုင်ငံတော်နှင့် ပြည်သူ့ဘဝများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကောင်းကျိုးများ ဖြစ်ထွန်းစေမည်ဖြစ်သည်။




ပြည်ထောင်စုအစိုးရမှ
ပြည်နယ်သို့ခွဲဝေသည့်
အခွန်ဝေစု

ပြည်တွင်း အခွန်များ
ဦးစီးဌာန



- ဝင်ငွေခွန်
- ကုန်သွယ်လုပ်ငန်းခွန်
- တံဆိပ်ခေါင်းခွန်
- အထူးကုန်စည်ခွန်



ပြည်နယ်ဘတ်ဂျက်



ပြည်နယ်အစိုးရအဖွဲ့
(ဆည်မြောင်းဦးစီးဌာန)

- ရေနွန်



ပြည်နယ်အစိုးရအဖွဲ့
(သတ္တုတွင်းဦးစီးဌာန)

- ဓာတ်သတ္တုခွန်



အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာန

- ယစ်မျိုးခွန်
- မြေယာခွန်
- ဓာတ်သတ္တုခွန်



ငါးလုပ်ငန်းဦးစီးဌာန

- အင်းအိုင်ခွန်



သစ်တောဦးစီးဌာန

- သစ်တောခွန်




စည်ပင်သာယာရေး
အဖွဲ့များ

- ပစ္စည်းခွန်
- ဘီးခွန်

၃.၄။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာရငွေများ

(ကျပ်သန်းပေါင်း)

ကချင်ပြည်နယ်၏ ဘဏ္ဍာရငွေများတွင် ကိုယ်တိုင် ရှာဖွေ ရငွေနှင့် လွှဲပြောင်း ထောက်ပံ့ငွေဟူ၍ (၂)မျိုးရှိသည်။ ကိုယ်တိုင် ရှာဖွေရငွေများတွင် အခွန်အကောက်ရငွေနှင့် အခွန်မဟုတ် သော အခြားသာမန် ရငွေများ ပါဝင်ပြီး၊ လွှဲပြောင်း ထောက်ပံ့ ငွေများတွင်ပြည်ထောင်စုမှ အထွေထွေ လွှဲပြောင်းထောက်ပံ့ငွေ၊ အခွန်ဝေစုရငွေ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေအရပေးသည့် မဲဆန္ဒနယ် ဖွံ့ဖြိုးရေး ထောက်ပံ့ ငွေ၊ အရေးပေါ်ရန်ပုံငွေတို့ ပါဝင်သည်။ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရ၏ ဘတ်ဂျက်တွင် လွှဲပြောင်းထောက်ပံ့ငွေမှ ရရှိငွေသည် ကျပ်သန်းပေါင်း ၁၈၃၄၄၂.၉၀၇ ဖြင့် ၉၃ ရာခိုင်နှုန်း ပါဝင်သည်။




၃.၄.၁။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ကိုယ်တိုင်ရှာဖွေ ရငွေများ

(က) ကချင်ပြည်နယ်၏ အခွန်အကောက် ရငွေ

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေများ၏ ဇယား-၅ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ကောက်ခံခွင့် ပေးထား သည့် အခွန်အခများအနက် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေ တွင် ပါဝင်သောဦးစီးဌာန (၆) ခုက အခွန်အမျိုးအစား (၉) မျိုး အတွက် ကျပ်သန်းပေါင်း ၂၅၄၁.၇၂၉ ကို ကောက်ခံရရှိပါသည်။

၁။ အခွန်အကောက်ရငွေ စုစုပေါင်းတွင် အခွန်အမျိုးအစားအလိုက် ကောက်ခံရရှိသော ရာခိုင်နှုန်း




၂။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် ဘတ်ဂျက်ပါ ဌာနအလိုက် အခွန်ရငွေ အမျိုးအစားများ

စဉ်	ဌာနအဖွဲ့အစည်းအမည်	ကောက်ခံသည့် အခွန်အမျိုးအစား	ငွေရပ် (ကျပ်သန်းပေါင်း)
၁။	ပြည်နယ် အစိုးရအဖွဲ့ (ဆည်မြောင်းဦးစီးဌာန)	ရေခွန်	၂၉.၄၁၉
၂။	ပြည်နယ် အစိုးရအဖွဲ့ (သတ္တုတွင်း ဦးစီးဌာန)	ဓာတ်သတ္တုခွန်	၅၀၄.၈၅၆
၃။	အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန	ယစ်မျိုးခွန်	၅၂၅.၇၃၄
		မြေယာပေါ်တွင် ကောက်ခံသည့်အခွန်	၁၉.၉၈၅
		ဓာတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်	၃၈.၄၁၂
၄။	ငါးလုပ်ငန်း ဦးစီးဌာန	အင်းအိုင်ခွန်	၅၀၀.၅၀၀
၅။	သစ်တော ဦးစီးဌာန	သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်	၁၂၈.၆၆၇
၆။	စည်ပင်သာယာရေး အဖွဲ့များ	ပစ္စည်းခွန်	၇၀၃.၈၇၂
		ဘီးခွန်	၉၀.၂၈၄

(ခ) အခြား သာမန်ရငွေများ

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်၏ အခွန်မဟုတ်သော ကိုယ်တိုင် ရှာဖွေ ရရှိငွေ ဖြစ်သည့် အခြားသာမန်ရငွေတွင် ငှားရမ်းခရငွေများ၊ ဒဏ်ကြေးရငွေများ၊ လုပ်ငန်းလိုင်စင်ကြေးရငွေများ၊ စည်ပင်သာယာရေးအဖွဲ့များ၏ အဆောက်အဦ ကြီးကြပ်ရငွေ၊ စီးပွားရေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူရငွေများ စသည်တို့ ပါဝင်ပြီး ကျပ်သန်းပေါင်း ၁၁၂၉.၃၂၆ ရရှိသည်။



၃.၄.၂။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘတ်ဂျက်အတွက် လွှဲပြောင်းထောက်ပံ့ငွေမှ ရငွေများ

(က) အထွေထွေ လွှဲပြောင်း ထောက်ပံ့ငွေ

ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ထောက်ပံ့ငွေ ခွဲဝေပေးရာတွင် ညွှန်းကိန်း(၆)ခုကို အသုံးပြုတွက်ချက်၍ ခွဲဝေပေးလေ့ ရှိသည်။ အသုံးစရိတ်လိုအပ်ချက်အတွက် ညွှန်းကိန်းများ (စုစုပေါင်းလူဦးရေ၊ ဆင်းရဲမှုညွှန်းကိန်း၊ မြေဧရိယာ အကျယ်အဝန်း) နှင့် ဘဏ္ဍာငွေ လိုအပ်ချက်အတွက် ဖွံ့ဖြိုးမှု ညွှန်းကိန်းများ (တစ်ဦးကျ ဂျီဒီပီ၊ မြို့ပြလူဦးရေအချိုး၊ တစ်ဦးကျ အခွန်ကောက်ခံရရှိမှု) တို့ကို အသုံးပြု၍ အထွေထွေ လွှဲပြောင်းထောက်ပံ့ငွေ တွက်ချက်လွှဲပြောင်းပေးရာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် ဘတ်ဂျက်အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၇၄၉၄၁.၄၈၆ သန်းရရှိသည်။

(ခ) အခွန်ဝေစုရငွေ

ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ နိုင်ငံပိုင် အခန်းကဏ္ဍမှ ရရှိသော ကုန်သွယ်လုပ်ငန်းခွန်၏ ၁၅%၊ အထူး ကုန်စည်ခွန်၏ ၁၅%တို့ကို အထွေထွေ လွှဲပြောင်း ထောက်ပံ့ငွေ တွက်ချက်သည့် ညွှန်းကိန်း (၆) ခုဖြင့် တွက်ချက်၍ ခွဲဝေပေး သည်။ သမဝါယမနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ကောက်ခံရရှိသော


ကုန်သွယ်လုပ်ငန်းခွန်၏ ၁၅%၊ အထူးကုန်စည်ခွန်၏ ၁၅%၊ ဝင်ငွေခွန်၏ ၅%နှင့် တံဆိပ် ခေါင်းခွန်၏ ၂%တို့ကို ကောက်ခံ ရရှိရာ မူလတိုင်းဒေသကြီး၊ ပြည်နယ်သို့ ခွဲဝေပေးသည်။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် ဘတ်ဂျက်အတွက် အခွန်ဝေစု ကျပ်သန်းပေါင်း ၅၇၀၁.၄၂၁ ရရှိသည်။

(ဂ) မဲဆန္ဒနယ် ဖွံ့ဖြိုးရေး ထောက်ပံ့ငွေ

၂၀၁၄ခုနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေအရ မြို့နယ်တစ်မြို့နယ်လျှင် ကျပ်သန်း ၁၀၀ စီ ထောက်ပံ့သည့်အတွက် ကချင်ပြည်နယ်အတွက် ကျပ်သန်း ပေါင်း ၁၈၀၀ ရရှိပြီး၊ မြို့နယ်အဆင့်တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်က စီမံခန့်ခွဲသည်။

(ဃ) အရေးပေါ်ရန်ပုံငွေ

သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ကယ်ဆယ်ရေး လုပ်ငန်း များအတွက် ပြည်ထောင်စုမှ ထောက်ပံ့သော ရန်ပုံငွေ ကျပ် သန်းပေါင်း ၁၀၀၀ ကို အရေးပေါ်ရန်ပုံငွေအဖြစ် ရရှိသည်။







အစိုးရဘတ်ဂျက်နှင့် ဖွံ့ဖြိုးရေး ရလဒ်များ

ကချင်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်အတွင်း မြို့/ရွာများ လျှပ်စစ်ဓာတ်အားရရှိပြီးပါက တိုးတက်သုံးစွဲလာနိုင်မည့် မဂ္ဂိုလ်ပမာဏအား ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှ ကူးယူ ဖော်ပြပါသည်။

စဉ်	ခရိုင်	ဝန်အားသုံးစွဲမှု (မဂ္ဂိုလ်)									
		၂၀၁၇-၁၈		၂၀၁၈-၁၉		၂၀၁၉-၂၀		၂၀၂၀-၂၁		၂၀၂၁-၂၂	
		Max:	Min:	Max:	Min:	Max:	Min:	Max:	Min:	Max:	Min:
၁	မြစ်ကြီးနား	၁၇	၁၄	၁၉.၅	၁၅.၅	၂၂.၄၈	၁၇	၂၅.၈၉	၂၀	၃၁.၈၅	၂၅
၂	ဗန်းမော်	၁၂.၁	၇.၅	၁၄.၆၅	၉	၁၆.၅	၁၃	၁၉.၃၈	၁၅	၂၂.၀၅	၁၆
၃	မိုးညှင်း	၁၃	၈	၁၅.၈၅	၁၁	၁၈.၂၂	၁၄	၁၂.၉၃	၁၆	၂၄.၃	၁၈
၄	ပူတာအို	၀.၉	၀.၅	၃	၀.၅	၃.၈	၁.၅	၃.၈	၁.၅	၃.၈	၁.၅
စုစုပေါင်း		၄၃	၃၀	၄၈	၃၆	၆၁	၄၅.၅	၇၁	၅၂.၅	၈၂	၆၀.၅



နိဂုံးချုပ် အမှာစကား

ဒုတိယအကြိမ်မြောက် ထုတ်ဝေခြင်း ဖြစ်သော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များစာစောင်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အသုံးစရိတ်ကို ယခင်နှစ်ထက် ပိုမိုပြည့်စုံစွာ ဖော်ပြထားသည်။ ဘတ်ဂျက် ပြင်ဆင်ရေးဆွဲရေးလုပ်ငန်းစဉ်များ၊ စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ပြည်သူများမှ ပူးပေါင်းပါဝင် နိုင်ရန် ရည်ရွယ်ပြီး၊ ဘတ်ဂျက်နှင့် စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များ အကြောင်းကိုလည်း သတင်းပေး ဖော်ပြထားပါသည်။

ထို့ကြောင့် ဘတ်ဂျက်နှင့် စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထိရောက်၊ အကျိုးရှိသော စီမံကိန်းများ ဖြစ်လာစေရန်အတွက် ပြည်သူ များ၏ ပူးပေါင်းပါဝင်လာမှုကို တိုးတက်လာမည်ဟု မျှော်မှန်းမိပါသည်။ ပြည်သူများအနေဖြင့် အစိုးရ၏ ပြည်သူ့ဘဏ္ဍာများ စီမံခန့်ခွဲ၊ သုံးစွဲပုံများနှင့်ပတ်သက်၍ ပိုမိုအကျိုးရှိ ကောင်းမွန်သော သုံးစွဲမှုများ ဖြစ်စေရန် ထိရောက်သောအကြံပြုချက်များ ပေးစေလိုပါသည်။ ဆွေးနွေး အကြံပြုချက်များ၊ မေးမြန်းလိုသော အချက်အလက်များရှိပါက အောက်ဖော်ပြပါ လိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

ဖုန်း- ၀၇၄ ၂၅၂၉၄၂၄

အီးမေးလ်- budgetdepartment.kcs@gmail.com

ကျမ်းကိုး စာရင်း

၂၀၁၉-၂၀၂၀ ခု၊ ကချင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာငွေ အရအသုံး ဥပဒေ

ပြည်ထောင်စုမှ ထုတ်ဝေခဲ့ပြီးသော ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်များ
(၂၀၁၅-၂၀၁၆။ ၂၀၁၆-၂၀၁၇။ ၂၀၁၇-၂၀၁၈။ ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ (၆) လ ဘတ်ဂျက်။ ၂၀၁၈-၂၀၁၉)
<https://www.mopf.gov.mm/my/page/finance/ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာန/613>

ပြည်ထောင်စုအစိုးရမှ တင်ပြသည့် ဘတ်ဂျက်အဆိုပြုလွှာနှင့် အထောက်အကူပြုစာစောင်များ
<https://www.mopf.gov.mm/my/page/finance/ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာန/1113>

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာများ
<https://www.mopf.gov.mm/my/page/finance/ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာန/800>

၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာ
https://www.mopf.gov.mm/sites/default/files/upload_pdf/2018/08/Strategy%20%20Myan%20%28PDF%29.pdf

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း
https://www.mopf.gov.mm/sites/default/files/upload_pdf/2017/08/Financial%20Rules%20and%20Regulation.pdf

Renaissance Institute ၏ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဘတ်ဂျက်အကျဉ်းချုပ်အစီရင်ခံစာများ
<https://rimyanmar.org/en/publication-category/budget-briefs>

ဘတ်ဂျက်လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ခွင့်ရစေမည့် ပြုပြင်ပြောင်းလဲမှုများ
https://rimyanmar.org/sites/rimyanmar.org/files/publication_docs/participatory_budgeting_policy_brief_-_884_kb_1.pdf

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီမံကိန်းရေးဆွဲခြင်း၊ ရသုံးခန့်မှန်းခြေငွေ စာရင်း
ရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေလျာထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရလဒ်များ
https://rimyanmar.org/sites/rimyanmar.org/files/publication_docs/s-r-planning-financing-and-budgeting-in-myanmar-burmese-version-final-for-press.pdf

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာ အဓိပ္ပာယ်နှင့် အသုံးအနှုန်းများ
https://asiafoundation.org/wp-content/uploads/2018/02/Public-Financial-Management-Glossary-Terms-Bilingual_28-feb-18.pdf

ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
<https://www.moe.gov.mm/mm/ignite/page/53>

Guide to Transparency in Government Budget reports: why are budget reports important, and what should they include?
<https://www.internationalbudget.org/wp-content/uploads/Guide-to-Transparency-in-Government-Budget-Reports-Why-are-Budget-Reports-Important-and-What-Should-They-Include-English.pdf>

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်း တင်ပြချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၁၄ ခုနှစ်၊ လူ့ဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ခရိုင်နှင့်
မြို့နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်း (၂၀၁၄-၂၀၁၇)

ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စု အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

နောက်ဆက်တွဲ ဇယားများ

(က) ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးအခြေအနေ

စဉ်	အကြောင်းအရာ	၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်
၁။	စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရှိဒီဂီ(GDP)	ကျပ် ၁၈၄၇၁၄၄.၆၀၀ သန်း
၂။	ဂျီဒီပီ (GDP) တိုးတက်နှုန်း	၈.၀%
၃။	လူတစ်ဦးချင်းစီ၏ ပျမ်းမျှ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP)	ကျပ် ၁.၁၃၃ သန်း
၄။	လူဦးရေ	၁၈၆၄၀၄၄ ဦး
၅။	စုစုပေါင်း ရငွေ ခန့်မှန်းချက်	၁၉၇၂၃.၉၆၂
၆။	အခြားသာမန်ရငွေ	၁၁၂၃၉.၃၂၆
၇။	အခွန်အကောက်ရငွေ	၂၅၄၁.၇၂၉
၈။	အခွန်ဝေစု ရငွေ	၅၇၀၁.၄၂၁
၉။	လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ	၁၈၀၀.၀၀၀
၁၀။	အရေးပေါ်ရန်ပုံငွေ ရငွေ	၁၀၀၀.၀၀၀
၁၁။	အထွေထွေ လွှဲပြောင်း ထောက်ပံ့ငွေ (လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေ)	၁၇၄၉၄၁.၄၈၆
၁၂။	စုစုပေါင်းအသုံးစရိတ် ခန့်မှန်းချက်	၁၉၇၂၃.၉၆၂
၁၃။	အခွန်အကောက်ရငွေနှင့် GDP အချိုး	၀.၁၄%
၁၄။	မြို့ပြလူဦးရေ	၅၀၆၂၆ ဦး

ရင်းမြစ် - ကချင်ပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန

(ခ) ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ သာမန်၊
ငွေလုံးငွေရင်း ရငွေစာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းများ	သာမန်ရငွေ	ငွေလုံးငွေရင်းရငွေ
ဗဟိုအဖွဲ့အစည်းများ		၈၃၀၆.၃၂၀	-
၁။	ပြည်နယ်အစိုးရအဖွဲ့	၈၀၄၅.၇၉၆	-
၂။	ပြည်နယ်လွှတ်တော်	-	-
၃။	ပြည်နယ်တရားလွှတ်တော်	၂၆၀.၀၀၀	-
၄။	ပြည်နယ်ဥပဒေချုပ်ရုံး	၀.၃၆၁	-
၅။	ပြည်နယ်စာရင်းစစ်ချုပ်ရုံး	၀.၁၆၃	-
ပြည်ထဲရေး		၂.၀၃၃	-
၆။	အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန	၀.၀၃၃	-

စဉ်	ဌာန၊ အဖွဲ့အစည်းများ	သာမန်ရငွေ	ငွေလုံးငွေရင်းရငွေ
၇။	မီးသတ်ဦးစီးဌာန	၂,၀၀၀	-
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး		၆၂၅.၇၄၄	-
၈။	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	၆၂၅.၇၄၄	-
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း		၆၉၀.၃၈၈	-
၉။	စိုက်ပျိုးရေးဦးစီးဌာန	၄၃.၉၅၂	-
၁၀။	ငါးလုပ်ငန်းဦးစီးဌာန	၅၀၈.၅၀၀	-
၁၁။	မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန	၁၃၅.၁၀၀	-
၁၂။	သမဝါယမဦးစီးဌာန	၁.၂၅၆	-
၁၃။	အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန	၁.၅၈၀	-
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး		၁၆၇.၆၈၆	-
၁၄။	သစ်တောဦးစီးဌာန	၁၅၂.၆၈၆	-
၁၅။	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန	-	-
၁၆။	သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ)	၁၅.၀၀၀	-
လျှပ်စစ်နှင့်စွမ်းအင်		၅.၀၀၀	-
၁၇။	လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း	၅.၀၀၀	-
၁၈။	ပြည်နယ်ကုန်တင်ကုန်ချကော်မတီရုံး	-	-
ကျန်းမာရေးနှင့်အားကစား		၇၂.၁၂၆	-
၁၉။	အားကစားနှင့်ကာယပညာဦးစီးဌာန	၇၂.၁၂၆	-
စီမံကိန်းနှင့်ဘဏ္ဍာရေး		၁၀၀၀.၀၂၁	-
၂၀။	စီမံကိန်းရေးဆွဲရေးဦးစီးဌာန	၀.၀၂၁	-
၂၁။	ဗဟိုစာရင်းအင်းအဖွဲ့	-	-
၂၂။	ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန	၁၀၀၀.၀၀၀	-
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေး		၀.၆၀၀	-
၂၃။	ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	၀.၆၀၀	-
ဆောက်လုပ်ရေး		၅၆.၅၅၆	-
၂၄။	မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန	၄၆.၂၃၆	-
၂၅။	လမ်းဦးစီးဌာန	၆.၃၂၀	-
၂၆။	ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန	၄.၀၀၀	-
၂၇။	စည်ပင်သာယာရေးအဖွဲ့များ	၁၁၃၅၆.၀၀၂	-
စုစုပေါင်း		၂၂၂၈၂.၄၇၆	-

(ဂ) ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ သာမန်၊
 ငွေလုံးငွေရင်းအသုံးစရိတ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းများ	သာမန် အသုံးစရိတ်	ငွေလုံးငွေရင်း အသုံးစရိတ်
ဗဟိုအဖွဲ့အစည်းများ		၆၄၉၃.၈၃၅	၄၀၂၆၃.၄၃၆
၁။	ပြည်နယ်အစိုးရအဖွဲ့	၃၉၃၃.၄၀၈	၃၉၂၆၈.၃၂၆
၂။	ပြည်နယ်လွှတ်တော်	၁၀၀၆.၅၀၈	၃၀၁.၁၀၀
၃။	ပြည်နယ်တရားလွှတ်တော်	၆၂.၃၄၀	-
၄။	ပြည်နယ်ဥပဒေချုပ်ရုံး	၅၄၂.၄၄၆	၃၇၀.၆၄၀
၅။	ပြည်နယ်စာရင်းစစ်ချုပ်ရုံး	၉၄၉.၁၃၃	၃၂၃.၃၇၀
ပြည်ထဲရေး		၂၅၂၅.၀၇၅	၂၁၂၃.၀၆၃
၆။	အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန	၃၄၆.၆၂၅	၅၁၂.၈၁၆
၇။	မီးသတ်ဦးစီးဌာန	၂၁၇၈.၄၅၀	၁၆၁၀.၂၄၇
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး		၆၅၄၆.၅၁၄	၂၁၇၉.၀၇၆
၈။	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	၆၅၄၆.၅၁၄	၂၁၇၉.၀၇၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း		၃၄၅၈.၂၄၇	၁၈၄၁.၄၂၂
၉။	စိုက်ပျိုးရေးဦးစီးဌာန	၂၀၁၂.၆၉၅	၅၅၅.၈၇၀
၁၀။	ငါးလုပ်ငန်းဦးစီးဌာန	၂၈၃.၆၁၁	၆၃၁.၀၄၀
၁၁။	မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန	၄၅၅.၂၄၀	၁၅၃.၄၄၈
၁၂။	သမဝါယမဦးစီးဌာန	၅၅၈.၀၀၇	၁၅၄.၆၀၀
၁၃။	အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန	၁၄၈.၆၉၄	၃၄၆.၄၆၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး		၁၂၉၅.၈၉၇	၉၀၁.၉၆၆
၁၄။	သစ်တောဦးစီးဌာန	၉၀၅.၃၇၃	၂၉၄.၅၅၀
၁၅။	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန	၃၀၄.၇၉၅	၆၀၇.၄၁၆
၁၆။	သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ)	၈၅.၇၂၉	-
လျှပ်စစ်နှင့်စွမ်းအင်		၁.၁၀၀	၁၈၅၅၁.၉၀၀
၁၇။	လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း	၁.၁၀၀	၁၈၅၅၁.၉၀၀
၁၈။	ပြည်နယ်ကုန်တင်ကုန်ချကော်မတီရုံး	၁၇.၁၇၉	၆၇.၆၀၀
ကျန်းမာရေးနှင့်အားကစား		၆၃၅.၂၁၆	၁၁၂၉.၀၈၀
၁၉။	အားကစားနှင့်ကာယပညာဦးစီးဌာန	၆၃၅.၂၁၆	၁၁၂၉.၀၈၀
စီမံကိန်းနှင့်ဘဏ္ဍာရေး		၁၈၄၅.၆၉၁	၈၅၃.၃၂၁
၂၀။	စီမံကိန်းရေးဆွဲရေးဦးစီးဌာန	၅၈၃.၀၃၈	၇၇၃.၉၄၃
၂၁။	ဗဟိုစာရင်းအင်းအဖွဲ့	၁၂၃.၁၄၁	၂၆.၄၉၀
၂၂။	ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန	၁၁၃၉.၅၁၂	၅၂.၈၈၈
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေး		၆၀.၁၆၈	၁၃.၄၃၀
၂၃။	ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	၆၀.၁၆၈	၁၃.၄၃၀
ဆောက်လုပ်ရေး		၃၂၃၃.၀၈၀	၈၄၉၅၄.၇၃၅
၂၄။	မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန	၃၃၄.၀၇၉	၅၅၁၇.၀၄၈
၂၅။	လမ်းဦးစီးဌာန	၂၆၇၉.၄၂၆	၄၉၅၈၂.၂၁၂
၂၆။	ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန	၂၁၉.၅၇၅	၂၉၈၅၅.၄၇၅
၂၇။	စည်ပင်သာယာရေးအဖွဲ့များ	၄၈၄၁.၄၇၆	၁၃၃၉၁.၄၅၅
စုစုပေါင်း		၃၀၉၅၃.၄၇၈	၁၆၆၂၇၀.၄၈၄

ကချင်ပြည်နယ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်အား လေ့လာဆန်းစစ်ချက် မေးခွန်းလွှာ (၂၀၁၉-၂၀၂၀)

- ☐ အမျိုးသမီး
- ☐ အမျိုးသား

၁။ ဤ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်အား မည်သူ့ထံမှ ရရှိခဲ့ပါသနည်း။

- ☐ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ
- ☐ လွှတ်တော် ကိုယ်စားလှယ်/ လွှတ်တော်
- ☐ ရပ်ကွက်ကျေးရွာ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
- ☐ အရပ်ဘက် လူမှု အဖွဲ့အစည်း
- ☐ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ
- ☐ အခြား၊ ဖော်ပြပေးပါရန် -----

၂။ ဤစာစောင်သည် နားလည်ရလွယ်ပါသလား။

- ☐ အလွန်လွယ်ကူပါသည်။
- ☐ လွယ်ကူပါသည်။
- ☐ ခက်လည်းမခက် ၊ လွယ်လည်းမလွယ်ပါ။
- ☐ အနည်းငယ် ခက်ပါသည်။
- ☐ အလွန်ခက်ပါသည်။

၃။ ဤ စာစောင်တွင် သင်သိလိုသော ဘတ်ဂျက်ဆိုင်ရာ သတင်းအချက်အလက်များ ပြည့်စုံစွာ ပါဝင်ပါသလား။

- ☐ အလွန်ပြည့်စုံစွာပါဝင်ပါသည်။
- ☐ သိချင်သော အချက်အလက်များ အားလုံးနီးပါး ပါဝင်ပါသည်။
- ☐ အနည်းငယ် ပါဝင်ပါသည်။
- ☐ လုံးဝ မပါဝင်ပါ။
- ☐ ဘယ်လို သတင်းအချက်အလက်မျိုး ပါဝင်သည်ကို မသိပါ။

၄။ ဤ စာစောင်ကို စာအုပ်ပုံဖြင့် ထုတ်ဝေခြင်းအပြင် အခြား မည်သို့သော ပုံစံဖြင့် သတင်းအချက်အလက်များကို မျှဝေစေလိုပါသလဲ။ သင့်အနေဖြင့် အဖြေကို တစ်ခုထက်ပို၍ ရွေးချယ်နိုင်ပါသည်။

- ☐ အခြားပုံစံများအကြံပြုရန်မရှိပါ စာအုပ်ပုံစံဖြင့် ကောင်းပါသည်။
- ☐ လက်ကမ်းစာစောင်
- ☐ ဗီဒီယိုများ
- ☐ Facebook
- ☐ Viber မှ ပေးပို့ခြင်း
- ☐ အစိုးရ သတင်းဌာန website
- ☐ ဒေသတွင်း အဖွဲ့အစည်းများ၏ သတင်းဝက်ဘ်ဆိုက်တွင် လွှင့်တင်ခြင်း/ ဒေသတွင်း မီဒီယာတွင် လွှင့်တင်ခြင်း
- ☐ သတင်းအချက်အလက်များကိုအခြားသောတင်ပြမှုပုံစံများဖြင့် မျှဝေစေလိုက ဖော်ပြပါရန်-----
- ☐ အကြံပြုရန် မရှိပါ။

၅။ ဤ စာစောင်ပါ သတင်းအချက်အလက်များသည် သင့်အလုပ်အတွက် အသုံးဝင်ပါသလား။

- ☐ အလွန် အသုံးဝင်ပါသည်။
- ☐ အသုံးဝင်ပါသည်။

- ☐ အသုံးဝင်သည်လည်းမဟုတ် အသုံးမဝင်သည်လည်း မဟုတ်ပါ။
- ☐ အနည်းငယ် အသုံးမဝင်ပါ။
- ☐ လုံးဝ အသုံးမဝင်ပါ။

၆။ ဤစာစောင်တွင် ဘတ်ဂျက်နှင့်ဆိုင်သော မည်သည့်အကြောင်းအရာကို သင်စိတ်အဝင်စားဆုံး ဖြစ်ပါသနည်း။ သင့်အနေဖြင့် အဖြေကို တစ်ခုထက်ပို၍ ရွေးချယ်နိုင်ပါသည်။

- ☐ ရငွေ
- ☐ သာမန်ရငွေ
- ☐ သာမန် အသုံးစရိတ်
- ☐ ငွေလုံးငွေရင်း အသုံးစရိတ်
- ☐ ဌာနများ၏ အသုံးစရိတ်
- ☐ အစိုးရ အသုံးစရိတ်ကြောင့် စီးပွားရေးတွင် သက်ရောက်မှု
- ☐ အခြား၊ ဖော်ပြပေးပါရန် -----

၇။ ဤစာစောင်၏ သတင်းတင်ပြမှု ပုံစံနှင့် ပတ်သက်၍ မည်သို့သော သတင်းတင်ပြမှု ပုံစံမျိုးကို သင် နှစ်သက်သနည်း။ သင့်အနေဖြင့် အဖြေကို တစ်ခုထက်ပို၍ ရွေးချယ်နိုင်ပါသည်။

- ☐ ဒေတာ အချက်အလက်များကို သရုပ်ဖော် ကားချပ်များဖြင့် ဖော်ပြခြင်း
- ☐ ဂရပ်ဖ်များ
- ☐ ကာတွန်းရုပ်ပုံများ
- ☐ စာရင်းဇယားပုံစံများ
- ☐ အခြား၊ ဖော်ပြပေးပါရန် -----

၈။ ဤစာစောင်များကို မည်သည့်နည်းလမ်းဖြင့် ဖြန့်ဝေခြင်းက ပြည်သူလူထုလက်ဝယ်သို့ သတင်းအချက်အလက်များ ပိုမို ပျံ့နှံ့ရောက်ရှိမည်ဟု ထင်မြင်ပါသနည်း။ သင့်အနေဖြင့် အဖြေကို တစ်ခုထက်ပို၍ ရွေးချယ်နိုင်ပါသည်။

- ☐ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ၏ အင်တာနက်စာမျက်နှာ
- ☐ အင်တာနက် လူမှုကွန်ယက် စာမျက်နှာ
- ☐ လွှတ်တော်ကိုယ်စားလှယ်များ
- ☐ ရုပ်ကွက်/ကျေးရွာ/ ကျောင်း စာကြည့်တိုက်များ
- ☐ ရုပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ
- ☐ အခြား.....

၉။ သင် မည်သည့်အလုပ်ကို လုပ်ကိုင်ပါသနည်း။

- ☐ အစိုးရ ဝန်ထမ်း
- ☐ လွှတ်တော် ကိုယ်စားလှယ်
- ☐ အရပ်ဘက် လူမှု အဖွဲ့အစည်း၊ အကျိုးအမြတ်မယူသော နိုင်ငံတကာ အဖွဲ့အစည်း၊ အကျိုးအမြတ်မယူသော ပြည်တွင်း အဖွဲ့အစည်း
- ☐ ကုမ္ပဏီဝန်ထမ်း
- ☐ ရပ်ကျေး/ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်
- ☐ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း
- ☐ ကျောင်းသား
- ☐ အခြား၊ ဖော်ပြပေးပါရန် -----

(မေးခွန်းများကို ဖြေဆိုပြီးပါက အောက်ဖော်ပြပါလိပ်စာ (သို့မဟုတ်) အီးမေးလ် သို့ ပြန်လည်ပေးပို့စေလိုပါသည်။)

ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန

မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

ဖုန်း- ၀၇၄ ၂၂၉၄၂၄

အီးမေးလ်- budgetdepartment.kcs@gmail.com

ကချင်ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ
ထုတ်ဝေပါသည်။
အုပ်စု - ၂၅၀၀